

**ဓမ္မဒန္တာ (၆၂) လူထုစဉ်းဝေးပွဲ (အလ်-ဂျမ္မာတ်)**

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၁၀)၊ သုတ်ဒေသနာ (၁၁)ပါး၊

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

**بِسْمِ اللّٰهِ الرَّحْمٰنِ الرَّحِیْمِ**

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-<sup>၁၁၀</sup>

|    |   |
|----|---|
| ၁။ | <p><b>يُسَبِّحُ لِلّٰهِ مَا فِي السَّمٰوٰتِ وَمَا فِي الْاَرْضِ الْمَلِكِ الْقَدُّوسِ الْعَزِيزِ الْحَكِیْمِ</b> ﴿</p> <p>မိုးများအတွင်း မြေအတွင်း ရှိသမျှတို့သည် အာဏာတည်ရာအရှင်၊ မြတ်စွာသောအရှင်၊ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်သော ပရမတ်ဘုရားရှင်အား ဦးထိပ်ထားနေကြ၏။</p>   |
| ၂။ | <p><b>هُوَ الَّذِي بَعَثَ فِي الْاُمَمِیْنَ رَسُوْلًا مِّنْهُمْ يَتْلُو عَلَيْهِمْ آيٰتِهٖ وَيُزَكِّيْهِمْ وَيُعَلِّمُهُمُ الْكِتٰبَ وَالْحِكْمَةَ وَ اِنْ كَانُوْا مِنْ قَبْلُ لَفِي ضَلٰلٍ مُّبِیْنٍ</b> ﴿</p> <p>အရှင်သည် စာပေသမား မဟုတ်သူများထဲတွင် သူတို့အား သုတ်ဒေသနာများကို ရွတ်ဖတ်ပြရန်၊ သူတို့အား စင်ကြယ်စေရန် ကျမ်းတော်နှင့် ဓမ္မသတ်တော်ကို သင်ကြားပေးရန် ဉာဏ်စဉ်တော်ဆောင်အား ပွင့်ပေါ်စေ၏။ ဤမတိုင်မှီက သူတို့သည် ရှင်းလင်းသော လမ်းလွဲ၌ ရှိနေခဲ့၏။</p>  |
| ၃။ | <p><b>وَ اٰخَرِیْنَ مِنْهُمْ لَمَّا يَلْحَقُوْا بِهِمْ وَ هُوَ الْعَزِيزُ الْحَكِیْمُ</b> ﴿</p> <p>သူတို့ထံသို့ မပူးပေါင်းသေးသော သူ၊ အခြားသောသူများ အတွက်လည်း ဖြစ်၏။ အရှင်သည်ကား ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။</p>   |
| ၄။ | <p><b>ذٰلِكَ فَضْلُ اللّٰهِ يُؤْتِيْهِ مَن يَّشَاءُ وَ اللّٰهُ ذُو الْفَضْلِ الْعَظِیْمِ</b> ﴿</p> <p>ဤသည် စံချိန်ပြည့်မှီသူအား ချီးမြှင့်သော ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုပင်တည်း။ ပရမတ်ဘုရားရှင်သည် ကြီးမားစွာ သိက္ခာပေးသော အရှင် ဖြစ်၏။</p>   |
| ၅။ | <p><b>مَثَلُ الَّذِیْنَ حَمَلُوْا التَّوْرٰتَ ثُمَّ لَمْ يَحْمِلُوْهَا كَمَثَلِ الْحِمَارِ يَحْمِلُ اَسْفَارًا بٰنَسٍ مَّثَلُ الْقَوْمِ الَّذِیْنَ كَذَّبُوْا بِآیٰتِ اللّٰهِ وَ اللّٰهُ لَا يَهْدِی الْقَوْمَ الظّٰلِمِیْنَ</b> ﴿</p> <p>တိုရဟတ်ကျမ်းအား<sup>☆</sup> ဝန်ဆောင်လျက် ၎င်းအား မထမ်းဆောင်သော သူတို့၏ ဥပမာသည် ကျမ်းဂန်များအား ထမ်းထားသော မြည်းသတ္တဝါကဲ့သို့ ဖြစ်၏။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတို့အား ငြင်းဆန်သော လူမျိုး၏ ဥပမာသည် ဆိုးဝါးလှ၏။ ပရမတ်ဘုရားရှင်သည် အဝိဇ္ဇာသင့် လူမျိုးအား လမ်းညွှန်တော်မမူချေ။<sup>၁၁၂</sup></p> |
| ၆။ | <p><b>قُلْ يَا اٰیُّهَا الَّذِیْنَ هَادُوْا اِنْ زَعَمْتُمْ اَنَّكُمْ اَوْلِیَاءُ لِلّٰهِ مِنْ دُوْنِ النَّاسِ فَتَمَنَّوْا الْمَوْتَ اِنْ كُنْتُمْ صٰدِقِیْنَ</b> ﴿</p> <p>ဟောလော့ “အို ရေဝတီဘာသာဝင်တို့၊ သင်တို့အား အခြားသော လူသားများထက် ပရမတ်ဘုရားရှင်က ကွပ်ကဲပေးသည်ဟု စွဲမှတ်နေကြသော်- သင်တို့သည် ပြောဆိုမှန်သူများ ဖြစ်ကြလျှင် သေခြင်းတရားသို့ သံဓိဋ္ဌာန်ပြုကြလော့။”<sup>☆</sup></p>  |

(၁၀၂) ရှေးကျမ်းတော်ရ လူသားတို့အား ပုံဆောင်ပြောဆိုခြင်းသည် အစ္စလာမ်သာသနာဝင်များ စံနမူယူစေရန် ပြောဆိုခြင်းများ ဖြစ်၍၊ ကျွန်ုပ်တို့ အစ္စလာမ် သာသနာဝင်များ အနေဖြင့် ကျမ်းမြတ်ကုရ်အံအား ရွတ်ဖတ်နေလျက် ရှေးကျမ်းဝါဒီများကဲ့သို့ မဖြစ်ရန် သတိထားရမည် ဖြစ်သည်။

|     |  |
|-----|--|
| ၇။  | <p>وَلَا يَتَمَنَّوْنَهُ أَبَدًا بِمَا قَدِمْتُمْ أَيْدِيهِمْ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ ﴿٧﴾</p> <p>သူတို့၏ ကြိုတင်ပို့ထားသော လက်ရာများကြောင့် သူတို့သည် မည်သည့်အခါမှ ထိုသို့ သံဓိဋ္ဌာန်ပြုကြမည် မဟုတ်ချေ။ ပရမတ်ဘုရားရှင်သည်ကား အဝိဇ္ဇာကောင်းများကို သိနေတော်မူ၏။</p>   |
| ၈။  | <p>قُلْ إِنَّ الْمَوْتَ الَّذِي تَفِرُّونَ مِنْهُ فَإِنَّهُ مُلَاقِيكُمْ ثُمَّ تُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ ﴿٨﴾</p> <p>သင်တို့ ထွက်ပြေးတိမ်းရှောင်နေသော သေခြင်းတရားသည် သင်တို့အား ပွေဖက်မိတ်ဆက်မည်သာတည်း။ ထို့နောက် မျက်ကွယ် မျက်မှောက် သိနေသော အရှင်ထံသို့ သင်တို့အား ပြန်ရစေမည်သာတည်း။ အရှင်သည် သင်တို့၏ ကျင့်ကြံ လေသမျှကို ထုတ်ပြန်တော်မူလတ္တံ့။</p>   |
| ၉။  | <p>يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نُودِيَ لِلصَّلَاةِ مِنْ يَوْمِ الْجُمُعَةِ فَاسْعَوْا إِلَىٰ ذِكْرِ اللَّهِ وَدَرُّوا الْبَيْعَ وَذِكْرُكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ ﴿٩﴾</p> <p>အို ယုံကြည်သော သူတို့၊ လူထုစည်းဝေးပွဲ နေ့ကာလ၏ မေတ္တာဓိဋ္ဌာန်ပြုရန် ဖိတ်ခံသံကို ပြုသောခါ၊ ပရမတ်ဘုရားရှင် အား ဂုဏ်သတိရရန် အစောတလျှင် ရှိကြ၍၊ စီးပွားကူးသန်းခြင်းကို ထားခဲ့ကြလော့။ ယင်းသည် သင်တို့အတွက် ကောင်းမြတ်လှချေ၏။ သင်တို့ သိကြပါလေစ။</p>   |
| ၁၀။ | <p>فَإِذَا قُضِيَتِ الصَّلَاةُ فَانتَشِرُوا فِي الْأَرْضِ وَابْتَغُوا مِنْ فَضْلِ اللَّهِ وَاذْكُرُوا اللَّهَ كَثِيرًا لَعَلَّكُمْ تُفْلِحُونَ ﴿١٠﴾</p> <p>မေတ္တာဓိဋ္ဌာန် ပြီးဆုံးသောအခါ၊ ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုအား ရှာမှီးရန် မြေကမ္ဘာ၌ လှည့်လည်သွားလာကြ လော့။ သင်တို့သည် အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အား မြောက်များစွာ သတိရရှုမှတ်ကြကုန်လော့။</p>   |
| ၁၁။ | <p>وَإِذَا رَأَوْا تِجَارَةً أَوْ لَهْوًا انْفَضُّوا إِلَيْهَا وَتَرَكُوكَ قَائِمًا قُلْ مَا عِنْدَ اللَّهِ خَيْرٌ مِنَ اللَّهِوِ وَمِنَ التِّجَارَةِ وَاللَّهُ خَيْرُ الرَّازِقِينَ ﴿١١﴾</p> <p>သူတို့သည် ကုန်ကူးသန်းခြင်း သို့မဟုတ် ကစားပျော်ပါးခြင်းကို မြင်လိုက်သည်နှင့် ထို့အတွက် သွားလမ်းကြောင်းကို ဖျက်ကာ သင့်အား မတ်တတ်ပင် ထားခဲ့ကြ၏။<sup>၁၀၂၈</sup> ဟောလော့ “ပရမတ်ဘုရားရှင်၏ ထံပါး၌ ကစားပျော်ပါးခြင်းထက်၊ ရောင်းဝယ်ဖောက်ကားခြင်းထက် ပိုမိုကောင်းမြတ်ရာသည် ရှိ၏။ ပရမတ်ဘုရားရှင်သည်ကား အကောင်းမြတ်ဆုံး ရိက္ခာ ထောက်သည့် အရှင် ဖြစ်၏။”</p> |

(၁၀၂၈) သင့်အား မတ်တတ်ပင် ထားခဲ့သည် ဆိုခြင်းမှာ ချီတက်နေသော လမ်းကြောင်းပေါ်တွင် ရပ်တည်လျက် ထားခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ တနည်းအားဖြင့် နောက်လိုက်ကောင်း မပီသသူတို့သည် မိမိတို့၏ လတ်တလော အကျိုးဟု ထင်မှတ်ရာနောက်သို့ ကောက်ကောက်ပါ အောင် လိုက်သွားကြလျက် ခေါင်းဆောင် ဖြစ်သူအား မေ့ထားခဲ့ခြင်းမျိုးကို ဆိုလိုပေသည်။ ဤသို့သော သူများကို သီလကြောင်းများဟု ခေါ်၍ နောက်ဖော်ပြမည့် ဓမ္မဓန္ဒာ (၆၃) တွင် သူတို့အကြောင်းကို အကျယ်တဝင့် ရှင်းပြထားပေသည်။

